


ဖဲအဒိးန့ၢ်ဘၣ် တၢ်ခွဲးဂ့ၤယၢ်ဘၣ်လၢ တၢ်ဆဲးကသံၣ်ဆဲး ဒိဒၣ်အဆၢကတီၢ်အခါန့ၣ် ဆဲးန့ၢ်ကသံၣ်ဆဲး ဒိဒၣ်တဘျီယီ န့ၣ်တက့ၢ်.


Covid – 19 ကသံၣ်ဆဲး ဒိဒၣ်လၢ WHO (ဟီၣ်ခိၣ်ဒိဘၣ်တၢ်အိၣ်ဆူၣ်အိၣ်ချကရၢ) ဟ့ၣ်ကူၣ်အုၣ်ခိၣ်ဝဲတဖၣ်န့ၣ် ဘၣ်တၢ်စဲးကွၢ်မၤကွၢ်အိၣ်လီၤတံၢ်လီၤဆဲး, ဒီးလၢ Covid – 19 တၢ်ဆါအယီ အသုတအိၣ်ဒီးတၢ်သံတၢ်ပုၢ်, အသုတတူၢ်ဘၣ်တၢ်ဆါလၢ အသဟီၣ်ဆူၣ်တဂ့ၤအဂီၢ်န့ၢ် တြီဆၢဝဲသ့ဒိၣ်မးန့ၣ်လီၤ.





မၤယံၣ်မၤနီၢ်သး လၢတၢ်ဆဲးန့ၢ် Covid – 19 ကသံၣ်ဆဲး ဒိဒၣ်န့ၣ်တဂ့ၤ, ဘၣ်ဆဲးန့ၢ်ဃၢ် ကသံၣ်ဆဲး ဒိဒၣ်ဖဲအဆိအချ ဖဲတသ့ဖဲအသ့ မ့ၢ်တၢ်အကါဒိၣ်န့ၣ်လီၤ.
မ့ၢ်ဒိန့ၣ်ဒီး, ဒုးမၤအိၣ်အါထီၣ်-ဂံၢ်တြီဆၢတၢ်ဆါ-လၢအဆိအချ လၢပဝဲပုၤဂီၢ်မ့ၢ်အကျါဒီး မၤန့ၢ်ကဒါက့ၤ တၢ်အိၣ်မူအိၣ်ဂဲၤလၢ အဘၣ်လီၢ်ဘၣ်စး ဒိအအိၣ်ညီန့ၢ်အသိးန့ၣ်လီၤ.


မၤထွဲတၢ်တဖၣ်အံၤခဲလၢၤဒီး ဒိသဒၢသကိးတက့ၢ်


- 


သ့စီနု လၢချါသိဒီး ထံတက့ၢ်.
- 

အိၣ်စီၤစၢလိၣ်သး တဂၤဒီးတဂၤတက့ၢ်.
- 

စဲထီဃၢ် တၢ်ကျါၤဘၢ (ကိၣ်ပုၤ ဒီး နါစ့ၤ) တက့ၢ်.
- 

ဃုထံၣ်န့ၢ် ပုၤလၢအိၣ်ဘူး ထိးလိၣ်သး တဖၣ်န့ၢ်တက့ၢ်.
- 

အိၣ်ဆိးလီၤဖးလိၣ်သး တပူၤဒၣ်တၢ်တက့ၢ်.
- 

ဒုးအိၣ်ထီၣ် ကလံၤန့ၣ်လီၤဟးထီၣ် ဂ့ၤဂ့ၤဘၣ်ဘၣ် န့ၣ်တက့ၢ်.
- 

ဆဲးန့ၢ် ကသံၣ်ဆဲးဒိဒၣ် န့ၣ်တက့ၢ်.

တၢ်ကဒိသဒၢ တြီဆၢ Covid – 19 တၢ်ဆါဒီး တၢ်ဆါဂီၢ်အကလုၣ်အသိတဖၣ် အတၢ်ဒုးဘၣ် ကူဘၣ်ဂၢ်ပြါလီၤအသး အဂီၢ်န့ၣ်, သ့ၣ်နီၣ်ထီၣ်တိၤလၢ ကဘၣ်မၤထွဲ တၢ်ဟ့ၣ်ပလီၢ်တဖၣ်အံၤ န့ၣ်တက့ၢ်.